

UK.org.
Comment:

07 March 2007

JUDGMENT DAY!

Since we released the letter of discontent (*SIX STRATEGIC CONSULTATION (SSC), ANALYSE THE REALITY & OUR NIGHTS ARE DARKER AND DARKER*) written by someone who wishes to remain anonymous, the response has been rather dramatic. Many of the returned comments come from prominent and not so prominent, members of the Burmese intelligentsia. These are the people, who can help put Burma back on track towards democracy, and it is a welcome thought to know them too, hold similar concerns about certain elements within the pro-democracy arena, and that the message is at last reaching through to those it is aimed at. All the responses are well written and thought out, to be expected from intelligent minds. Together, these people could find the recipe for success. They should come together as most do suggest, under one established roof, acting together, instead of non-influential individuals, or that of a splinter group, which are generally of a radical nature.

If people were to study the options available, together with the factual evidence which promotes them, then the PDP must be seated at the top, because it represents all aspects of Burma's population, and is the only true political party whose infrastructure is intrinsically linked to General Aung San and the thirty Comrades.

If Burma denies itself the opportunity to take post under the PDP, then it has no future as a country, but will remain as a prison for its population and a profit making industry for those who manipulate the suffering for their own gain, in which case, will become the new enemies of the people and will therefore, be targeted more aggressively, by us, because we will, up grade our efforts by erecting blood posters, in cities around the world, identifying those who feed on the blood of their own people!

POLITICAL LOGIC: the NLD and the NCGUB are dead in the water, with no chance of revival as political powerhouses. The NLD, had the dreams and devotion, of a nation behind them, but when the crunch came, they did not know how to use the tools they had at their disposal, and were crushed as a result, along with those dreams of a nation! Today, Burma's political front line is fragmented, and even the fragments are splintered, which means starting from scratch! To start again from nothing, would take decades before an established political front is trusted enough, competent enough, strong enough, to take on the regime, if indeed the incentive was there in the first place, because any new body, would almost certainly derive from those in exile, who would be second and third generation and like many, who make new lives abroad, will no longer see the country of their forefathers as their problem, and prefer instead, the comfort and safety of their host nation, making politics nothing more than a game to them, which feed their ego and

pushes up their bank balance, “but, hold up for a minute”, haven’t we seen this film already. Will this simply be another damned repeat play?

Continued sagas on the other hand, are more promising than repeats. New storylines and lessons learned, when incorporated into the script is only viable after a long running sequence still holds the peoples imagination. To blatantly ignore, public feeling, is to commit business suicide, and affects politics in the same way. Precisely the Position of the NLD and most definitely that of the NCGUB!

The PDP, whose long running history, with its inheritance stemming from Burma’s first elected democratic government, its continued struggle in the jungle, its loyal alliance with the ethnic groups, its patriotic support of the NLD in its early days, and after its rejection by the regime, deserves nothing less than commendation from those it represents, to ignore this prestigious pedigree, is to pour scorn on all who have died in the struggle, and are still dying today under the banner of freedom. There is no other immediate, viable option, to set Burma on course for democracy leading by example, than the PDP!

By having the PDP as the cornerstone of democracy, it will encourage others to formulate their own plans and policies, if they wish, allowing for credible political parties to be formed under strict democratic principles. There is no political party which has the history, credibility, loyalty to the people and country, with foundations built on the principles of Aung San and, is a non-profit organization, who else is there to act as the cornerstone?

Those very same people who commented to us at UK.org, display intelligence and competent analysis of Burma’s dilemma, but many are new to the political game of cat and mouse, though all are of sound academic intellect. Study must incorporate practical experience if one is to fully understand the consequences of debate, and what it may bring, if experience on the ground is limited or non-existent. Its OK to point out quotations made by others, but in the real world of bloodshed and pain, they are nothing more than the emotions of a helpless individual who stood motionless and unable to change events, and they have no bearing on today’s stage, other than a call for deeper debate, but even then, solutions should be sought using today’s events, today’s mentalities and social injustice, without the reverberation of monologues, which only reflect an individuals inability to contribute their own solutions.

To study, is to learn past and present formulas of a given subject, it is only when this knowledge is put into practice that realities appear and mistakes are made, because the two are very different. As soldiers, every new officer, though he/she may have been outstanding in their training, will in their early days of service, rely on the guidance of those with practical experience who know that ideas read in books, are all too often shattered when under fire. A scientist thrives on trial and error, because he/she know, nothing they learned at school is proof of success, because every incident or event, no matter how

similar, is different and will lead to disaster, if followed by the book, to the letter!

The present will always be guided by the past; hence mistakes are always being made. New ideas mixed with past solutions after the event, do not work, because attitudes and social structures change everyday. Politics, as with life, changes constantly, erosion sets in only when change is ignored, erosion then becomes, disintegration. i.e. Tactics used by soldiers to assault a particular enemy position, will on the day, have to be reconsidered because, both the people inside and the people making the assault, are of a different mentality, the motives for the conflict affects individuals differently, therefore, will make every event different from the last even though statistically are exact in proportion and design. No amount of studying will ever prepare you for such eventualities. The nearest a person can get to becoming an expert, is to survive.

ALAS, ALL IS NOT LOST:

Many, if not all of the ingredients for long term success, are as mentioned, already in place, and have been for a number of years. It was the sudden barrage of the worlds media to celebritise the NLD and ASSK, which offered a fairy tale story of tyranny being overrun by good, which inadvertently, encouraged freedom fighters together with their political counterparts, of many years, to step back into the shadows, and allow all the accolades to be absorbed by the NLD and Suu Kyi, which in part, pushed them into a false sense of security, the results of which; we see today.

Note; it is indisputable, that at the time of conception, the NLD was accepted by all to be the light in the sky, and Suu Kyi, as her fathers' daughter, was the cornerstone to build on.

As more and more people become aware of Burma's history since the second world war, more so, those of the younger generation, *'who otherwise were bombarded with intoxicating displays of iconic worship toward Suu Kyi, without ever knowing how it actually came about, and what other options were available'*, have responded to their own intelligence and logic and found the truth about those who are supposed to be fighting on their behalf but are in fact, profiting from their suffering.

Fortunately, much of what is needed to feed the process of events leading to an interim democratic path, is already in place, put their by the PDP over a number of years, but was kept in limbo, allowing for the NLD to amass a following without contest.

The PDP gave the NLD, freedom to move without hindrance or criticism, indeed it showed open support for it, even though it was rudely rebuked. Burma as a country was first and foremost in the hearts and minds of the PDP, even to the point where the PDP became a shadow. After all, the PDP wanted freedom for the people, it did not care who brought it about. Neither, as a party, or its individual members, looked for fame and/or fortune.

The newly released 'BRIEF HISTORY OF THE PDP', has had remarkable success in informing the people, who have been starved of educational facts about their own country for too long. This can be read: www.pdpburma.net or alternately, request a copy from the PDP info office of the same web page.

We at UK.org, who passionately want to see freedom and democracy in Burma for all, ask Burma's intelligentsia to approach the PDP and offer your valuable input. We know that it welcomes criticism as part of the democratic path, as it recognizes also, its own democratic right to stand firm on principles it regards as vital to securing freedom, for as long as the people demand it.

It needs also, subscribers to its cause, the difference being, that of other certain groups, the PDP would prefer assistance from people of Burma, and non-Burmese, who are not specifically looking for profit other than, a free Burma! Once Burma is free, individuals can apply their entrepreneurial skills to help the country to fruition, and of course benefit themselves in the bargain.

Help yourself to help Burma, by helping the PDP, and together, defeat tyranny.

If you are not willing to sacrifice your life by joining the PDA, like the many before you, and those in the jungle now, then at least sacrifice one days pay each month to the PDP, so it can supply medical aid and food, clothing etc, for its people living in harsh conditions on the ground, and to aid the political front. We know and respect cultural thinking, making the PDP to proud to openly ask for help, depending instead, on each of its members to contribute, which at times is a simple bag of rice, this we have witnessed ourselves inside Burma, and on its borders.

When ever Britain throughout its history, was under threat, all of its citizens worldwide, returned to our island to defend it. This national pride and staunch character has brought us through many conflicts.

The people of Burma, no matter what group they belong to, would impress the world, if they too, showed this character. The world then would be compelled to aid its struggle, instead of sitting back like a lame duck!

UK.org.

UK.org.

2nd March 2007

Below, is a letter written by a Burmese who was in attendance at the said meeting below, in Thailand? It was passed, to a UK.org, member, who, in turn sent it to us to translate and to post on the net. One of our second generation Burmese members, done us the honour of translating to English to the best of his ability.

The letter holds immense consequences for Burma's pro-democracy movement, because it is a very serious wake up call! Although many signs of straying from the track have been clear in the past, those who could otherwise change the course of events for the better, chose to stay silent in fear of onslaught from those who consider themselves as irreproachable!

Since UK.org, began to disclose the undermining of Burma's democracy movement notably, by the NCGUB, headed by Sein Win, people have slowly begun to lose fear of shaming fellow Burmese who have profited from Burma's dilemma, whilst divulging in the healthy lifestyles of their host countries, at the expense of their own countrymen, women and children, who are suffering terribly inside Burma.

'We would never, honour Sein Win with the title of doctor, and most certainly not, as 'Prime Minister'!

(Note: The following is the translation from Burmese to English. This letter of criticism was written by one of the attendants of the SSC conference held along the Thai-Burma border on 21st, 22nd and 23rd February 2007. The writer does not mention his/her identity, but pass the message to the people of Burma, including the world body, which is providing money to the corrupted group, that they are the failed group.)

SIX STRATEGIC CONSULTATION (SSC), ANALYSE THE REALITY & OUR NIGHTS ARE DARKER AND DARKER

A meeting for "Strategic Consultation" was held at the border between 21st and 23rd February 2007. Those, who were invited to attend the meeting, were proud of their status as being invited, and those, who were not invited, waited at homes with hopes that they would hear positive news for the revolution from the SSC. I knew before I attended that, there would have no positive results, as expected by some other people, but I attended it, as I was not strong enough to abstain from attending it, and felt that I

was a lucky one who was invited. But I have to confess that, since before my trip to the meeting, I did not have confidence that it would produce any positive results, and after I attended it, I was totally downhearted to the rock bottom.

Previously, I avoided writing criticism, as I felt that my criticism might harm the revolution. I also attacked those who criticise the revolution. Unfortunately, the opportunists, self seekers are using revolution as part of their income, and impertinently exploited us for their benefit.

Now the level of revolution has been so downgraded that, we have lost our dignity without being able to save it. This circumstance pushes me to criticise with the belief that it will benefit the revolution and the people of Burma. First, before continuing my letter, I would like to heartily salute to those martyrs, who engaged their lives with total commitment for the revolution.

DIGNITY, SENSE OF SHAME & TAKING RESPONSIBILITY

If we analyse the reason, why we still cannot succeed with revolution which started from 8-8-88 uprising, we will find that, we do not meet the following points, dignity, sense of shame & taking responsibility. In the Burmese history, our ancestors survived by holding the value of the above mentioned three points. Our ancestors left plenty of good examples and good deeds for us, later generations, to be proud of. Even if we study the generation of Gen.Aung San, we will see many good examples to follow. But in our time, what sort of good examples we are going to leave for our future generations? If I have to answer that question, definitely, we are weak. We are surely weak.

ANALYSE THE REALITY

People were saying this word 'analyse the reality' in the SSC meeting. But regrettably, I saw no one really "analyse the reality". They say one thing, and do another thing. I myself did not get the chance to 'analyse the reality' in the meeting. Because of that, I am 'analysing the reality' in this letter. In the meeting, I heard some jokes made by some people and I could feel that those jokes were made based on reality. Because of that, I would like to raise a question to those privileged-class revolutionaries. Have not your bank accounts increased proportionately to the years of revolution increased? You, who are vainglorious of money and power - are you behaving like swine, which cannot leave the pile of manure?

THE QUALITY OF A LEADER

Because a person is working as the head of an organisation, it does not mean that he is a leader. So, do not overestimate yourself. The meaning of a leader (whether he or she is engaged in a good cause or bad cause), is a person who could deliver his or her mission. Gen.Aung San successfully carried out his mission by attaining independence for Burma. He became the leader of independence. Gen.Ne Win established military dictatorship in Burma, and ruled the country up to 26 years by military rule. He became the leader of military dictatorship.

So, do not be conceited yourselves while sitting under the bamboo trees with the power you have. You are not leaders yet. You are opportunists only.

THOSE WHO FAIL EXAM

Who fail exam? We all know that you get money 1. to launch international lobby and 2. to organise political activities inside Burma. In the end of 2006, Burma issue was included in the agenda of the UNSC and those who had launch international lobby won the exam. Until now, those who cannot pass the exam are those who are organising political activities inside the country. Although taking money from foreign countries and organising political activities inside the country for many years, they failed to achieve anything. You need courage to confess the truth. Instead of passing exam, it is showing minus. So, you should examine yourselves.

PATHETIC FELLOWS

In the conference, I saw two pitiful groups. One group did not know politics, and young men and women were included in that category. I am not insulting them, but telling the truth. They should study politics. They only support people who could speak well. They cannot judge a person's real quality. By acting this way, you are giving opportunity to those who are exploiting the revolution for their own benefit. You do not know how those wicked people are fooling other members for their own gain. A handful of groups manipulated and controlled the conference at their will. If you know how they play political tricks and stop them, they would have no room to exploit others for their own gain.

The other group is, the old senior leaders, a group of KNU chairmen, who are now getting old, and still engaging revolution with complete fate, sacrifices and commitment for the benefit of people. I humbly pay my respects and salute to all of

you. I pray that you could see the end-result of your lifelong work, before you pass away this life. I can see that you all are encyclopaedias of the revolution, who know & have sound practical lifelong experience. Although you are witnessing that those, who are your grand children's age, are conceitedly bluffing & boasting in the conference, you patiently listened to their words until the end of the conference. Although they are calling you Grandpa, and show their respects to you, their intention could be seen as they are conceited and matching their shoulders with you. With this letter, I would like to say one thing to those younger brothers; It is not right to think yourselves you are abreast, as you have attained modern degrees from western universities, or can say grandiose words in the conference. The true meaning of a person, who is abreast, is the one who can deliver his mission.

SCC (SIX STRATEGIC CONSULTATION) & ITS FUTURE

People founded the SCC with a good intention. If we work hard, we can produce many achievements. Although the original aim and intention of the SCC is very good, when the people could not manage it, the role of the SCC ends up in the ditch. We also can see that they did not organise the present SCC conference seriously. The result is, we lost time and money. If people can feel shame, it is a shameful thing. I saw some people in the conference, who want to correct it. I do not want to mention their names in this letter. They will know themselves, to whom I am talking about. I wholeheartedly apologise to them, who wanted to improve the revolution, with this letter.

If a committee cannot deliver its task, why should we let them exist? I dare say that it should be dissolved. By contemplating the whole event, I ask myself, whether I am out of date and could not catch up with them. If it is the answer, I must join them to be one of them. I might need to learn how to become a type of politician, who can adapt the way of living of those condemnable people. I must learn not to feel shame and not to fear to do wrong things. I must learn to have a courage to do things for my own benefit than for the people of Burma.

DAY-2 PEOPLE

Day-2 people means, people who think first to work for themselves. Day-1 people means, people who think first for the revolution. I learned in the conference that, there

were some people and some parties, who are talking only about Day-2. By referring a speech given by a woman representative in the conference, I would like to remind those who are included in the Day-2 category. Dear younger brother, if you are behaving in this way, we will not be able to wipe out the military regime, but our dreams of Victory will only be wiped out and our graves will be seen abroad. I repeat: It is 99% sure that we will end up that way.

FATE OF BURMA

Burmese people are really unfortunate. They are suffering under the military rule for many years. How many more years they have to continue to bear the same plight again? After the military dictators were removed from Burma, do the people of Burma still have to continue to live under new civilian dictators? I learned that, among 'dictators' the civilian dictator is the worst. I pray that, those, who are exploiting the work of those who gave their lives for democracy, should not become new dictators in Burma and suppress the people again.

I honour to those who deserve to be honoured.
I pay respect to those who deserve to be respected.
People of Burma should escape from peril and poverty.

Forgive me, if I make any mistake in this letter. I write this letter without targeting anybody.

I write this letter with the wishes that our country escapes from military rule, and the people of Burma escape from poverty and suffering.

----- XXX -----

အက်စ်စီစီ ဝီရလတီနှင့် ငါတို့ညတွေပိုပိုပြီးမှောင်

ကိုယ်တိုင်ရေး မစ်ရှင်စတိတ်မန်

“စတက်ဂျစ်ကွန်ဆော်တေးရှင်းမိတင်း” တစ်ခုကို နယ်စပ်မှာ လုပ်ခဲ့တယ်။
ဒီအစည်းအဝေးကိုတက်ခွင့်ရသူအချို့ဟာဂုဏ်ယူနေကြချိန်မှာ တက်ခွင့်မရသူအချို့ဟာ
ဒီအစည်းအဝေးရဲ့ဆုံးဖြတ်ချက်တွေဟာ တော်လှန်ရေးကို “တစုံတရာ”
အပြောင်းအလဲများဖြစ်လေမလားဆိုတဲ့မျှော်လင့်ချက်နဲ့ အစည်းအဝေးပြင်ပကနေ စောင့်ဆိုင်း နေခဲ့ကြပါတယ်။
ကျနော်ကိုယ်တိုင်ကတော့ဒီအစည်းအဝေးဟာတချို့လူတွေမျှော်လင့်သလို ဘာအပြောင်းအလဲကိုမှ
ဖြစ်ပေါ်စေမှာ
မဟုတ်ဖူးဆိုတာသိလျက်နဲ့အစည်းအဝေးတက်ခွင့်ရတဲ့ကံကောင်းသူတစ်ယောက်ဆိုတဲ့အတတ္တကိုမစွန့်ခွာနိုင်
လတော့သွားရောက်တက်ခဲ့မိပါတယ်။ နဂိုကကျဆင်းနေတဲ့စိတ်ဓါတ်တွေဟာဒီအစည်းအဝေးတက်အပြီးမှာတော့
လုံးဝကိုသုညမှတ် အောက်ဆုံး အဆင့်ထိ ကျဆင်းသွားခဲ့ပါတယ်ဆိုတာရိုးသားစွာဝန်ခံပါရစေ။

“တော်လှန်သောလှုပ်ရှားမှု” ကိုထိခိုက်မှာစိုးတာကြောင့်ဝေဖန်မှုတွေကိုကျနော်တို့ရှောင်ရှားခဲ့ကြပါတယ်။ ဝေဖန်သူတွေကိုလည်း တော်လှန်ရေးအပေါ်သစ္စာမရှိသူတွေအဖြစ်ဝေဖန်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒီအချက်ကိုအခွင့်ကောင်းယူပြီးတော့ “ကိုယ်ကျိုးရှာ အချောင်သမားတော်လှန်ရေးလုပ်စားသူတွေဟာ” တနေ့ထက်တနေ့ပိုပိုပြီးလူပါးဝလာခဲ့ကြပါတယ်။

တော်လှန်သောလှုပ်ရှားမှုအဆင့်ကနေလျော့ကျခဲ့ပြီဖြစ်တဲ့ကျနော်တို့ရဲ့လှုပ်ရှားမှုဟာဒီထက်ပိုပြီးဂုဏ်သိက္ခာ ထိခိုက်စရာမရှိတော့တာကြောင့်ကျနော်တို့အနေနဲ့အခုလိုဝေဖန်လိုက်တာပါ။ တော်လှန်ရေးအကျိုးစီးပွား၊ လူထုအကျိုးစီးပွား အတွက် ဝေဖန်မိတာ ဖြစ်သလို၊ ရိုးသားစွာစွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်နေဆဲသူရဲကောင်းရဲဘော်တွေကို အစဉ်ဦးညွှတ်လေးစားလျှက်ဆိုတာ အသိပေး လိုက်ပါရစေ။

လူ့ဂုဏ်သိက္ခာ၊ အရှက်တရားနှင့်တာဝန်ယူစိတ်

ရှစ်လေးလုံးကစခဲ့တဲ့ဒီမိုကရေစီအရေးတော်ပုံမအောင်မြင်သေးတဲ့အကြောင်းတရားထဲမှာ “လူ့ဂုဏ်သိက္ခာ အရှက်တရားနဲ့ တာဝန်ယူစိတ်” မရှိကြတဲ့အကြောင်းတရားကတစ်ခုအပါအဝင်ဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာရှေးမြန်မာများဟာ “ဂုဏ်သိက္ခာ ရှိစွာ၊ အရှက်သည်းစွာ၊ တာဝန်ယူစိတ်ရှိစွာနဲ့” အသက်ရှင်သန်ခဲ့ကြပါတယ်။ ပြန်ပြောရရင်ပြောစရာတွေအများကြီးပါ။ ရှေးမြန်မာများဟာကျနော်တို့နောင်လာနောက်သားတွေအတွက်ဂုဏ်ယူစရာသမိုင်းတွေတပွေ့တပိုက်ကြီးထားရ စိမ့်ခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းတို့လက်ထက်တိုင်အောင်ကျနော်တို့အတွက်ဂုဏ်ယူစရာတွေပြန်ပြောင်းပြောပြချင်စရာတွေ အများကြီးပါ။ ကျနော်တို့တွေလက်ထက်မှာနောင်လာနောက်သားတွေအတွက်ဘာတွေချန်ထားရစ်ကြမှာလဲ။ သေချာတယ်။ ဒို့ခေတ်ရောက်မှည့်ကြမှာလားဆိုတဲ့မေးခွန်းကိုတစ်ခါတည်းပဲဖြေလိုက်မယ်။ ငါတို့တွေညံ့ခဲ့ကြဘိ။

ဝီရလတီချက်

ဒီစကားရဲ့အဓိပါယ်က “ဖြစ်ရပ်မှန်ကိုသုံးသပ်ခြင်း” လို့အဓိပါယ်ရပါတယ်။ အက်စီစီအစည်းအဝေးမှာ အသုံးပြုခဲ့တဲ့သိုးဆောင်းစကားလုံးများထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့လက်တွေ့မှာတော့ဘယ်ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မှ ဝီရလတီကိုမချက်ခဲ့တာဝမ်းနည်းစရာပါ။ ပါးစပ်ကပြောကြတာကတစ်မျိုး၊ လက်တွေ့လုပ်လိုက်ကြတာကတစ်မျိုးပါ။

ဒါကြောင့်သူတို့မချက်ခဲ့တဲ့ (ကျနော်လည်းချက်ခွင့်မရခဲ့တဲ့) ဝီရလတီ ကို ကျနော်အခုချက်လိုက်ပါတယ်။ ရင်နာစွာနဲ့ကျနော်တို့ ဝီရလတီချက်ခွင့်ပေးပါ။ တချို့ရဲဘော်တွေအပြောင်အပျက်ပြောတာကတယ်ပဲဖြစ်နေခဲ့ပြီလား။ အချို့သောပုဂ္ဂိုလ်များ တော်လှန်ရေးကိုအမှန်တကယ်ပဲ မပြီးစေချင်တော့ဖူးလား။ အို အခွင့်ထူးခံ ရဲရဲတောက်တော်လှန်ရေးသမားများ တော်လှန်သော နှစ်တွေကြာလာတာနဲ့အမျှ သင်တို့ရဲ့တော်လှန်သောကိုယ်ပိုင်ဘဏ်စာအုပ်မှာ တော်လှန်သော ကိန်းဂဏန်းတွေ ပိုပိုများ လာပါ သလား။ ငွေမမက်အာဏာမက်သူတို့ “ဝါးရုံပင်အောက်ကအာဏာ” ကိုမစင်တွေ့တဲ့ဝက်လို မာန်တက်ပြီး မခွဲနိုင်မခွာရက် ဖြစ်နေကြပါသလား။

ခေါင်းဆောင်ဆိုသည်မှာ

အဖွဲ့အစည်းရဲ့အကြီးအကဲဖြစ်ရုံမျှနှင့်ခေါင်းဆောင်မဟုတ်။ သွေးနုထင်မရောက်ကြကုန်လင့်ကိုယ့်ညီတို့။ ခေါင်းဆောင်ဆိုသည်မှာ (အကောင်းကိုပြုလုပ်သည်ဖြစ်စေ၊ အဆိုးကိုပြုလုပ်သည်ဖြစ်စေ) မစ်ရှင်တစ်ခုကိုအောင်မြင်အောင်စွမ်းဆောင်နိုင်သူသာဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့တယ်။
ဒါကြောင့် လွတ်လပ်ရေးခေါင်းဆောင်ဖြစ်တယ်။
ဗိုလ်နေဝင်းဟာ စစ်အာဏာရှင်စနစ်ကို မြန်မာပြည်မှာ မျိုးစေ့ချပေးခဲ့သူဖြစ်တယ်။ ၂၆ နှစ်ကြာအောင် တိုင်းပြည်ကို
စစ်တပ်အာဏာ နဲ့ အုပ်ချုပ်ခဲ့တယ်။ ဒါကြောင့် သူဟာ စစ်အာဏာရှင်စနစ်ရဲ့ ခေါင်းဆောင်ဖြစ်တယ်။

ငဲ့ညီတို့ ဝါးရုံပင်အောက်က အာဏာကို ခိုင်ခိုင်မြဲမြဲ ကိုင်ဆုပ်၍ အာဏာကို ယစ်မူးမနေကြလေနှင့်။
သင်တို့သည် ခေါင်းဆောင်များ မဟုတ်သေး။ အခွင့်ထူးခံများသာ ဖြစ်ကြလေတယ်။

စာမေးပွဲရုံးသူများ

ဘယ်သူတွေ စာမေးပွဲရုံးကြသလဲ။
နိုင်ငံတကာလော်ဘီနဲ့ ပြည်တွင်းလုပ်ငန်းတွေ အတွက် အနောက်နိုင်ငံတွေက ကူညီထောက်ပံ့မှုတွေ ရတာအားလုံး
အသိပါ။ ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် အကုန်မှာတော့ ယူအန်အက်စီဖော်မယ် အာဂျင်တာ ထဲမှာ မြန်မာအစိုးရ ပါလာပြီး
နိုင်ငံတကာလော်ဘီလုပ်သူတွေ တော်လှန်ရေးစာမေးပွဲအောင်မြင်သွားပါတယ်။
အခုထိ အတန်းမတက်နိုင်သူတွေက ပြည်တွင်းလုပ်ငန်းလုပ်သူတွေပါ။
နိုင်ငံတကာက ပေးတဲ့ ငွေကြေး အမြောက်အမြားကို ယူပြီး ပြည်တွင်းလုပ်ငန်းလုပ်နေခဲ့ကြတာ၊
နှစ်ပေါင်းမြားစွာ ကြာသည့်တိုင် ဘာရလဒ်မှ မရခဲ့ပါဖူး။ အမှန်အတိုင်း ရဲရဲဝံ့ဝံ့ ဝန်ခံရဲ့ သူသာ သတိရှိသူ ဖြစ်တယ်။
အတန်းမတက်တဲ့ အပြင် မိုင်းနတ်တောင် ထွက်နေပါ သေးတယ်။ ရဲဘော်တို့ ပြန်စဉ်းစားကြပါ။

သနားစရာကောင်းသူများ

အစည်းအဝေးမှာ သနားစရာကောင်းသူ အုပ်စုနှစ်စု တွေ့ရပါတယ်။ အုပ်စုတစ်စုက
“နိုင်ငံရေးအသုံးလုံးမကြေသေးတဲ့” သူတွေဖြစ်ပါတယ်။
လူငယ်အများစုနဲ့ အမျိုးသမီးအများစု အထဲမှာ ပါပါတယ်။ သူတို့ကို စော်ကားတာ မဟုတ်ပါ။
အမှန်အတိုင်း မပြောမဖြစ်လို့ ပြောလိုက်ရခြင်း ဖြစ်ပါတယ်။ ထိုသူများ နိုင်ငံရေးကို လေ့လာစေလိုပါတယ်။
ဘာမသိညာမသိနဲ့ သူက ဘယ်သူမို့ စကားပြောကောင်းလို့ ထောက်ခံရမယ်ဆိုတဲ့ အဆင့်နဲ့
တော်လှန်ရေးလုပ်နေကြလို့ ကိုယ်ကျိုးရှာအချောင်သမားတွေ “စားပေါက်ချောင်” နေကြတာပါ။ တကယ်တော့
ခင်ဗျားတို့ ဟာ ဘယ်သူက ဘာတွေပြောပြီး ဘယ်ဝှင်ကို ရွေး နေတယ်ဆိုတာ မသိကြပါဖူး။ ဒီတော့ အစည်းအဝေးကို
လူတစ်စုက စိတ်တိုင်း ကျရယ်လှယ်ခွင့်၊ လူပါးဝခွင့် လိုင်စင်ရသွားခဲ့တာပါ။ ခင်းဗျားတို့ သာ “နိုင်ငံရေးအသုံးလုံး”
ကြေမယ်ဆိုရင် အချောင်သမားတွေ နေရာမရနိုင်ပါဖူး။

နောက်အုပ်စုတစ်စုက တော်လှန်ရေးကို သစ္စာရှိရှိ ကိုယ်ကျိုးမဖက်သူတို့ ဘဝတခုလုံးကို ရင်းနှီးမြုပ်နှံပြီး
ပြည်သူလူထုအကျိုး စီးပွားအတွက် ရပ်ခံတိုက်ပွဲဝင်နေကြတဲ့ ခေါင်းဆောင် “အဘိုး” များ ဖြစ်ပါတယ်။ ဥပမာ-
ကေအင်ယူက ဥကတူကြီးများ ဖြစ်ပါတယ်။ ဤနေရာကနေ “အဘိုး” တို့အားလုံးကို
ရိုသေစွာ ဦးညွှတ်ဂါရဝပြုလိုက်ပါတယ်။ အဘိုးတို့ မျှော်လင့်ခဲ့တဲ့ ပန်းတိုင် အဘိုးတို့
မကွယ်လွန်မီ မြင်သွားကြနိုင်ပါစေ။ တကယ်တော့ အဘိုးတို့ ဟာ နိုင်ငံရေး၊
တော်လှန်ရေး ကျမ်းကြေသူတွေ ဖြစ်ကြပါတယ်။ ကိုယ့်မြေးအရွယ် သွေးနုထင်ရောက်သူတွေက
ဝါးအော်ဒါတို့က လားအော်ဒါတို့ သိုးဆောင်းစကား မဖြစ် ညစ်ကျယ်တွေ
သုံးပြီး လူပါးဝထင်ရာ ပြောနေတဲ့ စကားလုံးတွေကို သိသိကြီးနဲ့ နားဒုကကွခံပြီး အစည်းအဝေး တလျှောက်လုံး
သီးငြင်း ခံခဲ့ကြရတယ်။

တကယ်တော့ ရှေ့တင်သာ “အဘိုးအဘိုး” နဲ့ ရိုသေပြနေပေမဲ့
သွေးနုထင်ရောက်နေတဲ့ မဖြစ်ညစ်ကျယ်အခွင့်ထူးခံတွေက အဘိုးတွေနဲ့ ပခုံးချင်း ယှဉ်ချင်နေကြတယ်။ ကိုယ့်ကို
ကိုယ်ခေတ်မီတယ်ထင်နေကြတဲ့ ကိုယ့်ညီတို့ ခေတ်မီတယ်ဆိုတာ

အနောက်တကက္ကသိုလ်တခုခုကဘွဲ့ရတာကိုပြောတာမဟုတ်ဖူး။
သိုးဆောင်းစကားတွေညှပ်ပြောတာကိုပြောတာမဟုတ်ဖူး။
ကိုယ့်မစ်ရှင်ကိုအောင်မြင်အောင်လုပ်နိုင်မှခေတ်မီကြမှာ။ ဟုတ်တယ်နော်။

အက်စီစီနှင့်အနာဂတ်အလားအလာ

အက်စီစီကော်မတီဖွဲ့ခဲ့တာကောင်းတဲ့အိုင်ဒီယာနဲ့စိတ်ကူးပါ။
တကယ်အလုပ်လုပ်ကြရင်အများကြီးအလုပ်ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့
အိုင်ဒီယာဘယ်လောက်ကောင်းကောင်းအလုပ်မကောင်းတော့အက်စီစီရဲ့အခန်းကဏ္ဍကမြောင်းထဲမှာပဲရှိပါတယ်။
။ အခုအစည်းအဝေးမှာလည်း “တာဝန်ကြေ” လုပ်သွားခဲ့ပါတယ်။ အချိန်ကုန်ငွေကုန်တာပဲအဖတ်တင်ပါတယ်။
ရှက်တတ်မယ် ဆိုရင်ရှက်စရာပါ။ အစည်းအဝေးမှာလက်ရှိဖြစ်ရပ်မှန်ကိုအမှန်အတိုင်းရှုကြည့်ဖို့၊ အကောင်းဆုံး
အဖြေထုတ်ချင်တဲ့ သူတွေ ကိုလည်းတွေ့ရပါတယ်။ ဘယ်သူတွေလည်းဆိုတာမပြောနေတော့ပါဖူး။
ကိုယ့်ကိုကိုယ်သိကြပါတယ်။ ထိုသူအားလုံးကို ဤနေရာကနေအနူးအညွတ်တောင်းပန်ပါတယ်။

အလုပ်မဖြစ်တဲ့ကော်မတီကိုကျနော်တို့ဘာကြောင့်အသက်ဆက်သွင်းနေကြမှာလဲ။
ရဲရဲတင်းတင်းပေါ့ပျက်ပစ်လိုက်ပေါ့။ ဒါမှမဟုတ် ငါကိုယ်၌ကပဲလိုက်မမိလို့များလား။ ဒီလိုဆိုရင်
မိုးခါးရေသောက်နိုင်အောင်ကြိုးစားရဦးမယ်။ နိုင်ငံရေးသမားအဖြစ်ခံယူဖို့ အရေထူဖို့ကြိုးစားရဦးမယ်။
အရှက်အကြောက်နည်းဖို့အားထုတ်ရဦးမယ်။ ပီးတော့ မိမိအကျိုးနဲ့ယှဉ်ရင် ပြည်သူလူထုအကျိုးကို
မျက်ကွယ်ပြုရဲတဲ့ သတတ္တိမွေးထုတ်ရဦးမယ်။

ဒေးတူးသမားတွေသတိထား

“ဒေးတူး” ဆိုတာနံပါတ်နှစ်ဦးစားပေးလုပ်ရမဲ့အလုပ်လို့သုံးစွဲတယ်ထင်တာပဲ။
တော်လှန်ရေးသမားတွေရဲ့ဒေးဝမ်းက တော်လှန်ရေးအလုပ်လုပ်ဖို့ပါ။ ဒါပေမဲ့
တချို့အဖွဲ့အစည်းတွေနဲ့ တချို့လူပုဂ္ဂိုလ်တွေကဒေးတူးကိစ္စတွေအတွက်ပဲ ပြင်ဆင်နေကြတယ်လို့
ပြောဆိုနေကြသံတွေကြားနေရပါတယ်။

အစည်းအဝေးမှာအမျိုးသမီးတဦးဆွေးနွေးသွားတာကိုကိုးကားပြီးအဆိုပါဒေးတူးသမားတွေအတွက်သတိပေးလို
က်ပါရစေ။ ကိုယ့်ညီတို့ဒီပုံနဲ့ဆို စစ်အာဏာရှင်စနစ်ကမပြုတ်ပဲ
သင်တို့ရဲ့အနာဂတ်မျှော်ရှုရောင်အိမ်မက်တွေကသာမြေမြုပ်သပြိုလိခံရဖို့၊
သင်တို့ငါတို့ရဲ့သင်ဂျိုင်းဟာနိုင်ငံရပ်ခြားတိုင်းပြည်မှာပဲဖြစ်လိမ့်မယ်။ ထပ်ပီးပြောမယ်။ ၉၉
ရာခိုင်နှုန်းသေချာတယ်။

မြန်မာပြည်၏ကံကြမ္မာ

မြန်မာပြည်သူများတကယ်ကံဆိုးတယ်။ စစ်အာဏာရှင်လက်အောက်မှာနှစ်ပေါင်းများစွာနေခဲ့ရတယ်။
နောက်ထပ်ဘယ်လောက်
ကြာကြာနေရဦးမှာလဲ။ စစ်အာဏာရှင်မရှိတော့ရင်အရပ်သားအာဏာရှင်လက်အောက်မှာထပ်နေကြရဦးမှာ
လား။ အာဏာရှင်တွေထဲမှာ အရပ်သားအာဏာရှင်ကအဆိုးဆုံးဆိုတာကြားဖူးတယ်။
ဒီမိုကရေစီတော်လှန်ရေးအတွက် အသက် ပေးသွားတဲ့
သူရဲကောင်းတို့ရဲ့အရိုးပုံတွေနဲ့ရင်းနှီးမြုပ်နှံထားတဲ့တော်လှန်ရေးကိုအကြောင်းပြုပြီး၊ အကျိုးအမြတ်ဖြစ်နေတဲ့
ပုဂ္ဂိုလ်များ၊ မြန်မာပြည်မှာတစ်ခါပြန်ပြီး အရပ်သား အာဏာရှင်တွေအဖြစ်ပြည်သူလူထုကိုထပ်ပြီး
ဒုက္ခကွပ်မက်ပေးနိုင်ပါစေနဲ့လို့ပဲ ကျနော်ဆုတောင်းလိုက်ပါတယ်။

“ဂုဏ်ပြုထိုက်သူအားလုံးကိုဂုဏ်ပြုပါတယ်”

“လေးစားထိုက်သူအားလုံးကိုလေးစားပါတယ်”

“မြန်မာပြည်သူများဘေးဘယကင်းကွာ၍၊ ဆင်းရဲခြင်းမှအမြန်ဆုံးလွတ်ကင်းကြပါစေ”

အမှားပါရင်ငါ့ကိုခွင့်လွှတ်ကြပါ။ မည်သည့်ပုဂ္ဂိုလ်ကိုမှမရည်ရွယ်ပါ။ မြန်မာပြည်အမြန်ဆုံးလွတ်မြောက်ရေး၊ ဆင်းရဲဒုက္ခကွခံပြည်သူလူထုကြီးအမြန်ဆုံးလွတ်မြောက်စေချင်တဲ့ဆန္ဒဒွန္ဒနဲ့အခုလိုဝေဖန်လိုက်ရတာပါ။

တော်လှန်ရေးအင်အားစုများ၏ ဆဌမအကြိမ်မြောက် မဟာဗျူဟာ ညှိနှိုင်းအစည်းအဝေး ထုတ်ပြန်-ကဏ္ဍချက်

တော်လှန်ရေး အင်အားစုများ၏ ဆဌမအကြိမ်မြောက် မဟာဗျူဟာညှိနှိုင်းရေး အစည်းအဝေးကို ၂၀၀၇-ခုနှစ်၊ ဖေဖော်ဝါရီလ(၂၁)ရက်နေ့မှ(၂၃)ရက်နေ့အထိ လွတ်မြောက်ဒေသတနေရာတွင် အောင်မြင်စွာကျင်းပခဲ့ပါသည်။ ဤအ စည်းအဝေးကြီးသို့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၊ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားကောင်စီ၊ တိုင်းရင်းသားလူမျိုးများကောင်စီ(ပြည်ထောင်စုမြန်မာနိုင်ငံ)၊ မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု၊ အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)၊မြန်မာနိုင်ငံကျောင်းသားလူငယ်များကွန်ဂရက်နှင့် တိုင်းရင်းသားလူငယ်များဆုံရပ်တို့မှ ခေါင်းဆောင် များ စုံညီစွာတက်ရောက်ခဲ့ကြပြီး လက်ရှိပြည်တွင်းပြည်ပ အခြေအနေများကို အလေးအနက် ဆွေးနွေး သုံးသပ်ခဲ့ကြသည့် အပြင် လက်ရှိကြုံတွေ့နေရသော တိုင်းပြည်၏ အကြပ်အတည်းများမှ လွတ်မြောက်နိုင်ရန် နည်းလမ်းများလည်း ရှာဖွေညှိနှိုင်း ဆွေးနွေးခဲ့ပါသည်။ ၎င်းင်းနောက် ဤမဟာဗျူဟာ ညှိနှိုင်းအစည်းအဝေးကြီးမှ လက်ရှိနိုင်ငံရေး အခြေအနေ များနှင့် ပတ်သက်၍ အောက်ပါသဘောထားများအား ထုတ်ပြန်ကြေငြာအပ်ပါသည်။

- ၁။ မိမိတို့ နိုင်ငံရေးအင်အားစုများအနေဖြင့် ယနေ့တိုင်းပြည်ရင်ဆိုင်ကြုံတွေ့နေရသော နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဘက်ပေါင်းစုံ အထွေထွေ အကြပ်အတည်းများမှ ကျော်လွှားနိုင်ရန်အတွက် နိုင်ငံရေးအရ သုံးပွင့်ဆိုင်ဆွေးနွေးပွဲ အခြေခံ အပေါ်တွင် တိုင်းပြည်၏ ပြရနာအရပ်ရပ်အား ငြိမ်းချမ်းစွာ တွေ့ဆုံဆွေးနွေးအဖြေရှာရေးသည် အသင့်လျော်ဆုံး လမ်းကြောင်းဖြစ်သည်ဟု ယုံကြည်သည့်အလျောက် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပေါ်ထွန်းရေးကို တောင်းဆိုတိုက်ပွဲဝင်လျက် ရှိသည်။ သို့သော်လည်း နအဖ စစ်အုပ်စုအနေဖြင့် နိုင်ငံရေးအင်အားစုအသီးသီး၊ နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ပြည်သူ တို့၏ ဆန္ဒကိုဆန့်ကျင်ကာ အချက်(၇)ချက်ပါ လမ်းပြမြေပုံအား တဖက်သတ် ဆောင်ရွက်နေခြင်းသည် တွေ့ဆုံ ဆွေးနွေးရေး ဖြစ်စဉ်အားရှောင်လွှဲပြီး စစ်အာဏာရှင်စနစ် ထာဝစဉ် သက်ဆိုးရှည်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေခြင်းဖြစ်သည်ဟု ဤအစည်းအဝေးကြီးမှ ရှုမြင်သည်။ ထို့အတွက် ဒီမိုကရေစီရေးနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး လမ်းကြောင်းကို ဦးတည်သော နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးပွဲများ ပေါ်ပေါက်ရေးအတွက် နေအဖ၏ လမ်းပြမြေပုံအား အဆင့်တိုင်းတွင် လူထုအားဖြင့် တိုက်ဖျက်သွားရမည်ဟု မိမိတို့မှ အလေးအနက် ခံယူသည်။

၂။ နအဖ မှ ဆက်လက်ဆောင်ရွက်လျက်ရှိသော ဒီမိုကရေစီ အင်အားစုများနှင့် တိုင်းရင်းသားအင်အားစုများအား ချေမှုန်း ဖြိုခွဲနေခြင်း၊ တိုင်းရင်းသားဒေသများအား ပြင်းထန်သောထိုးစစ်များ ဆက်လက်ဆင်နွှဲနေခြင်း၊ ကျေးရွာများအား မီးရှို့ ဖျက်ဆီးခြင်း၊ အတင်းအဓမ္မရွှေ့ပြောင်းခြင်း၊ နိုင်ငံအနှံ့ အတင်းအဓမ္မလုပ်အားခိုင်းစေခြင်း၊ ခလေးစစ်သားများ အတင်း အဓမ္မသွတ်သွင်းခြင်းနှင့် အမျိုးသမီးများအား အတင်းအဓမ္မပြုကျင့်ခြင်းများကို စစ်လက်နက်သဖွယ် ကျင့်သုံးနေခြင်း တို့သည် ဒီမိုကရေစီဖော်ဆောင်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို လုံးဝ(လုံးဝ) ဆန့်ကျင် နေသည့်အတွက် မိမိတို့မှ အပြင်းအထန် ရှုတ်ချသည်။

၃။ ကမမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ မိသားစုကြီးမှ မြန်မာ့ဒီမိုကရေစီအရေးအပေါ် စာနာထောက်ခံမှုများကို အထူးကျေးဇူးတင်ရှိပါကြောင်းနှင့် ဆက်လက်၍ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းအားထုတ်မှုတွင် တူညီသော နည်းလမ်း များဖြင့် စုစည်းဆောင်ရွက်သွားရန်ကိုလည်း ဤအစည်းအဝေးကြီးမှ အလေးအနက် တိုက်တွန်းအပ်ပါသည်။ အထူးသဖြင့် အိမ်နီးချင်းနှင့် ဒေသဆိုင်ရာ နိုင်ငံများအနေဖြင့် နိုင်ငံတကာနှင့်ညှိနှိုင်း၍ ယခုထက် ပိုမိုတက်ကြွစွာ တာဝန်ယူ ဆောင်ရွက် သင့်ကြောင်းကိုလည်း အလေးအနက် ဖော်ပြအပ်ပါသည်။

၄။ နအဖ အနေဖြင့် တရားမဝင်သည့် လက်ရှိအမျိုးသားညီလာခံကို ဖျက်သိမ်းပစ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်၊ တိုင်းရင်းသားများအပေါ် စစ်ဆင်သတ်ဖြတ်နေမှုများအား အမြန် ရပ်ဆိုင်းပစ်ရန်၊ ပြည်သူလူထုနှင့် နိုင်ငံရေးအဖွဲ့အစည်းများအား ဖိနှိပ်ချုပ်ချယ်မှုများကို အမြန်ရပ်ဆိုင်းပစ်ရန် စစ်မှန်သည့် တွေ့ဆုံဆွေးနွေးရေးကို အမြန်လုပ်ဆောင်ရန် အစည်းအဝေးက အလေးအနက် တောင်းဆိုသည်။

၅။ လူမျိုးပေါင်းစုံ ပြည်သူများအနေဖြင့် စစ်အုပ်စုအား တရားမဲ့ လူသတ်လိုင်စင်ပေးရာရောက်သည့် လက်ရှိ စစ်အုပ်စု၏ အတုအယောင် အမျိုးသားညီလာခံကို ဝိုင်းဝန်းတိုက်ဖျက်ပစ်ကြရန်၊ မိမိတို့၏ အခြေခံအခွင့်အရေးများ ရရှိရေးအတွက် ရဲဝန်စွာ တိုက်ပွဲဝင်ကြပါရန် အစည်းအဝေးက တိုက်တွန်းနှိုးဆော်လိုက်ပါသည်။

၆။ မိမိတို့အင်အားစုများသည် နိုင်ငံတကာနှင့်လည်းကောင်း၊ ပြည်သူလူထုကြီး တရပ်လုံးနှင့်လည်းကောင်း၊ မိမိတို့ အင်အားစုများအတွင်း၌လည်းကောင်း၊ အခိုင်အမာ လက်တွဲ၍ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု အမြန်ပေါ်ထွန်း လာရေးအတွက် အပြင်းအထန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေငြာလိုက်သည်။

အစည်းအဝေး

ရက်စွဲ ။ ။ ၂၀၀၇ -ခုနှစ်၊ ဖေဖော်ဝါရီလ (၂၃)ရက် ။

ဆက်သွယ်ရန်။ ။ ပဋိ မန်းရှာလားဖန်း (၀၈-၆-၂၁၆-၈၆၄၆)

UK.org. Comment:

Note: Below is a transcript of said meeting. Please note the rather laughable if it was not so serious, choice of heading:

‘Revolutionary Forces’ sixth strategic consultation.

Strategic: meaning; to form part of a long term plan, to achieve a specific purpose!

Consultation: meaning; to seek information or advice, and/or, to seek permission or approval!

Firstly; the only strategic optimism held by some, was to end the meeting so they could indulge in their own egos.

Secondly; seeking information, or advice, is not on the agenda, neither is seeking permission or approval, because to adhere, to the very wording of the meetings introductive heading, would be to share, debate, conclude, instead of the one sided dialogue every meeting ends with, resulting, with ‘nothing’!

UK.org.

Revolutionary Forces’ Sixth Strategic Consultation Meeting Statement

The Sixth Strategic Consultation Meeting of the revolutionary forces was held successfully from February 21 to 23, 2007 at a certain place in the liberated area. Leaders of the NCGUB, NCUB, ENC (Union of Burma), the democratic forces of Burma, WLB (Burma), SYCB and NY Forum attended the meeting and, in addition to making an in-depth review of the current domestic and international situations, the meeting explored and determined the courses for freeing the country from the crises it is facing. Subsequently, this Strategic Consultation Meeting would like to state its positions regarding the current political situations, as follows.

1. We, the political forces, have been struggling for the emergence of tripartite dialogue in accordance with our belief that the most appropriate course for overcoming the general political, economic and social crises is resolving the various problems of the country peacefully through negotiation, on the basis of tripartite political dialogue. However, it is our view that in opposition to the will of the political forces, the international community and the people, the SPDC military clique’s implementation of its 7-Step Road Map unilaterally is to avoid the dialogue process. It is striving and merely working for permanence of the evil system of military dictatorship. Accordingly, for the emergence of political dialogue leading towards democratic change and national reconciliation, it is our earnest conviction that the **“SPDC’s Road**

Map must be attacked and destroyed at every step by people's power.”(In the mean time, the NCGUB will be enjoying the luxuries of life)

2. Since the SPDC's ongoing plot to annihilate and decimate the democratic and nationality forces, military campaigns with greater ferocity in the nationalities' areas, violence of burning the villages, relocation of villagers by force, use of forced labor nationwide, conscription by force of children for the army and use of rape of women as a weapon of war are totally against establishment of democracy and the approach to national reconciliation, we strongly condemn them.
3. We would like to express our gratitude to the International Community, including the United Nations, for its sympathy and support for the Burmese democratic movement and we would like to intently urge for unified action, on the basis of common programs, to hold up the Burmese democratic effort. Moreover, we would like to state seriously that the neighboring countries of Burma and regional countries should consult with the International Community and undertake actions more dynamically.
4. We seriously call upon the SPDC to abolish its illegitimate National Convention, release Daw Aung San Suu Kyi and all political prisoners unconditionally, immediately cease its military offensives against the indigenous nationalities and killing, immediately stop its repressions of the people and political parties, and immediately undertake genuine dialogue.
5. We urge the people, made up of various nationalities, to work together for the abolishment of the military clique's sham National Convention, which would provide the military clique with license to murder, in a way, and to courageously struggle for obtaining their basic rights.
6. We, the forces for freedom, declare to relentlessly struggle on firmly together with the International Community, the entire people and within the framework of the forces for the advent of democracy and the federal union. **'Bullshit'**

Date : February 23, 2007

Contact Persons - (1) U Thein Oo; Tel: 089 203 2972 (2) Dr. S. Liangsakong; Tel: 081 129 6100